

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Put your hands on the steering wheel and do not move them.	min yeh lek go lek kaayn gwey paw tin byee ma hlot ba neh (မင်းရဲ့လက်ကို လက်ကိုင်တွေ ပေါ်တင်ပြီး မလှုပ်ပါနဲ့)
Get out of your vehicle.	maw taw yin teh ga tweek ba (မော်တော်ယာဉ်ထဲ ကထွက်ပါ)
May I see your ID, please?	jey zo pyoo ywey min yeh mah pon tin go jee ba ya sey? (ကျေးဇူးပြု၍ မင်းရဲ့ မှတ်ပုံတင် ကို ကြည့်ပါရစေ?)
Where are you going?	beh go thwar ma lo leh? (ဘယ်ကို သွားမလို့လဲ?)
Are you carrying any weapons?	lek nek kaayn sawn lar? (လက်နက်ကိုင်ဆောင်လား?)
How much money are you carrying?	paayt san beh lawk kaayn sawn leh? (ပိုက်ဆံ ဘယ်လောက် ကိုင်ဆောင် လဲ?)
Who gave you the money?	paayt san beh tho pey leh? (ပိုက်ဆံ ဘယ်သူပေးလဲ?)
Do you have a gun under the seat?	min yeh Khon awk hmar tey nah shee lar? (မင်းရဲ့ ခုံအောက်မှာ သေနတ်ရှိလား?)
Are you hiding anything illegal?	ta yaa ma win da mya phwek tar lar? (တရားမဝင်တာ များ ဖွက်ထားလား?)
Since you broke the law, we have to arrest you.	min oo pa dey go cho phawk deh a tweek, min go phan ya meh (မင်း ဥပဒေ ကိုချိုးဖောက်တဲ့အတွက်, မင်းကို ဖမ်းရမယ်)
We have to take you to the police station.	naa do min go pa layt tar na Khaw thwar ya meh (ငါတို့ မင်းကို ပုလိပ်ဌာန ခေါ်သွားရမယ်)
You are breaking the curfew.	ney win mee nyan kant thah chek aw pa dey go

	min cho phawk deh (နေဝင်မီးငြိမ်း ကန့်သတ်ချက် ဥပဒေ ကို မင်း ချိုးဖောက် တယ်)
You will ride with us to the police station.	naa do neh a to pa layt taa na go thwar meh (ငါတို့နဲ့ အတူ ပုလိပ်ဌာန ကိုသွားမယ်)
We detained this man at ____.	naa do dee lo go ____ hma sit sey meh (ငါတို့ ဒီလူကို ____ မှာ စစ်ဆေးမယ်)
He broke the curfew.	tho ney win mee nyan kanth thah chek oo pa dey go cho phawk deh (သူ နေဝင်မီးငြိမ်း ကန့်သတ်ချက် ဥပဒေ ကို ချိုးဖောက်တယ်)
Can you help verify the man's identity?	dee lo ha beh tho phyit deh so da naa do go ko nyee pyaw pya ba? (ဒီလူဟာ ဘယ်သူဖြစ်တယ် ဆိုတာ ငါတို့ကို ကူညီ ပြောပြပါ?)
He was hiding a gun.	tho tey nah go phwek tar deh (သူ သေနတ်ကို ဖွတ်ထားတယ်)
You were speeding.	min a myan mawn deh (မင်း အမြန်မောင်းတယ်)
The curfew is in effect.	ney win mee nyan kant thah chek oo pa dey ma tee yawk daw bo (နေဝင်မီးငြိမ်း ကန့်သတ်ချက် ဥပဒေ မထိရောက် တော့ဘူး)
Did you know there is a curfew?	ney win mee nyan kant thah chek oo pa dey shee da thee lar? (နေဝင်မီးငြိမ်း ကန့်သတ်ချက် ဥပဒေ ရှိတာသိလား?)
The streets are not safe right now.	lan dwey ha ma lon chon daw bo (လမ်းတွေဟာ မလုံခြုံတော့ဘူး)
We will escort you to your relatives.	min yaw min swey myo go ba naa do sawk shawk pey meh (မင်းရော မင်းဆွေမျိုး ကိုပါ ငါတို့ စောက်ရှောက် ပေးမယ်)
The police station will give you information about curfew.	pa layt tar na ga ney win mee nyan kant tah chek oo pa dey yeh ta din dwey go pey layt meh (ပုလိပ်ဌာန က နေဝင်မီးငြိမ်း ကန့်သတ်ချက် ဥပဒေ ရဲ့ သတင်းတွေကို ပေးလိမ့်မယ်)

Turn off the engine.

sek tah laayt ba

(စက်သတ်လိုက်ပါ)